

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန



National Community Driven Development Project
လူထုဗဟိုပြုစီမံကိန်း၊ ဒီးမော့ဆိုမြို့နယ်

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်



လိုဘေခိုကျေးရွာ ၊ မြလဲကျေးရွာအုပ်စု

၂၀၁၇ ခုနှစ်

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

လိုဘော့ဆိုကျေးရွာ ၊ မြလဲလဲကျေးရွာအုပ်စု


မာတိကာ

ဒီးမော့ဆိုမြို့နယ် အခြေပြမြေပုံ	၁
မြလဲကျေးရွာအုပ်စုမြေပုံ	၂
မြလဲကျေးရွာအုပ်စုတွင်ပါဝင်သောကျေးရွာများစာရင်း	၃
ကျေးရွာလူမှုရေးအရင်းနှင့်အမြစ်ပြမြေပုံ	၄
လူမှုရေးနှင့် အရင်းအမြစ်ပြမြေပုံ သုံးသပ်ချက်	၄
ကျေးရွာသမိုင်းအကျဉ်းချုပ်	၅
ဥစ္စာဓန ကြွယ်ဝမှု အဆင့်သတ်မှတ်ခြင်း	၆
ဥစ္စာဓနကြွယ်ဝမှုအဆင့်သတ်မှတ်ခြင်း သုံးသပ်ချက်	၇
ကျား/မ ပင့်ကူအိမ်	၈
ကျား/မ ပင့်ကူအိမ် သုံးသပ်ချက်	၉
အဖွဲ့အစည်းချိတ်ဆက်မှုပြ မြေပုံ	၁၀
အဖွဲ့အစည်းချိတ်ဆက်မှုပြမြေပုံ သုံးသပ်ချက်	၁၁
ရာသီခွင်ပြ ပြက္ခဒိန်	၁၂
ရာသီခွင်ပြ ပြက္ခဒိန်သုံးသပ်ချက်	၁၃
ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ စာရင်း/ဓာတ်ပုံ	၁၄
ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ.....	၁၅
ပုံစံ - ၁။ ကျေးရွာ အခြေခံအချက်အလက်များ (PC-1).....	၁၆
ပုံစံ - ၂။ စီမံကိန်းစက်ဝန်း အချိန်ဇယား (PC-2).....	၁၉
ပုံစံ - ၃။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ် (PC-3).....	၂၀
ပုံစံ - ၄။ ကျေးရွာအုပ်စု စီမံကိန်း လုပ်ငန်းခွဲရွေးချယ်ခြင်း (PC-4).....	၂၃
ကျေးရွာအစည်းအဝေးမှတ်တမ်းများ	၂၄
လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်/အကဲဖြတ်ခြင်း လုပ်ငန်းစဉ်အကျဉ်းချုပ်	၂၅

မြလဲကျေးရွာအုပ်စုမြေပုံ

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် | လိုဘောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

မြလဲကျေးရွာအုပ်စုမြေပုံ



မြလဲကျေးရွာအုပ်စုတွင်ပါဝင်သောကျေးရွာများစာရင်း


စဉ်	ကျေးရွာအမည်	အိမ်ခြေ	လူဦးရေ		
			ကျား	မ	စုစုပေါင်း
၁	မြလဲ	၇၅	၂၀၁	၃၈၁	၅၈၂
၂	စီးမိဆိုဒါ	၂၂	၅၈	၅၄	၁၁၂
၃	စီးမိဆိုလာ	၅၁	၁၁၅	၁၁၆	၂၃၁
၄	ဆိုလဖဲခို	၃၀	၇၃	၇၅	၂၄၈
၅	စီစန်းခို	၄၁	၁၁၅	၁၂၅	၂၄၀
၆	လွိုင်နန်းဖ	၃၄	၉၂	၈၂	၁၇၄
၇	လိုဘေခို	၃၆	၈၆	၉၃	၁၇၉
၈	ဝါသောခိုရွာဟောင်း	၃၃	၉၁	၇၅	၁၆၆
၉	ထီးဆော်ဒေါရွာဟောင်း	၅	၁၀	၁၂	၂၂
၁၀	တေးဂေခို	၆၁	၁၆၀	၁၅၉	၃၁၉
၁၁	ဆီးပူကုန်း	၃၀	၇၈	၈၃	၁၆၁
၁၂	လော်ခိုသာ	၂၇	၇၆	၇၅	၁၅၁
၁၃	ထီးလယ်ကုန်း	၂၇	၆၈	၆၀	၁၂၈
စုစုပေါင်း		၄၇၂	၁၂၂၃	၁၃၉၀	၂၆၁၃

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် | လိုဘေခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

ကျေးရွာလူမှုရေးအရင်းနှင့်အမြစ်ပြမြေပုံ

လိုဘောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်



ပါဝင်ဆွေးနွေးသူ - ကျား (၁၄) + မ (၁၆) = (၃၀) ဦး

လူမှုရေးနှင့် အရင်းအမြစ်ပြမြေပုံ သုံးသပ်ချက်

လိုဘောခိုကျေးရွာတွင် အိမ်ထောင်စုပေါင်း(၃၆)အိမ်ရှိသည်။ ကျေးရွာရှိရွာသူရွာသားများသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ကျေးရွာတွင် ကယန်းလူမျိုးနှင့် ကရင်လူမျိုးများ နေထိုင်ကြသည်။

ကျေးရွာတွင်းရှိလမ်းများသည် မြေသားလမ်းများသာဖြစ်ပြီး မိုးရာသီတွင် သွားလာရေးခက်ခဲသည်။ ကျေးရွာတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ရှိသည်။ မိုးရေလှောင်ကန်နှင့် ကျေးလက်မှပြုလုပ်ပေးထားသော သောက်သုံးရေတွင်းရှိသည်။

ကျေးရွာအရှေ့ဘက်တွင် လယ်ကွင်းများရှိသည်။ ကျေးရွာတွင်းရှိ ရွာသူရွာသား အများစု မှာ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ကျေးရွာတောင်ဘက်တွင် ဆိုလဖဲခိုကျေးရွာ ရှိသည်။ ကျေးရွာအနောက်ဘက်သို့ ဆက်သွားပါက ယာမြေများနှင့် သစ်တောများရှိသည်။ ကျေးရွာမြောက် ဘက်တွင် လော်ခိုသာကျေးရွာတည်ရှိသည်။

ကျေးရွာသမိုင်းအကျဉ်းချုပ်

လိုဘေခိုကျေးရွာမ ဖြစ်တည်ချိန် ရှေးယခင်ကဘိုးဘေးများသည် လိုဘေခိုရွာ၏ အနောက်တောင် ဘက်အရပ်တွင် ကိန်ရွာအဖြစ် နေထိုင်ခဲ့ကြသည်။ ကပ်ရောဂါကြောင့် အရပ်ရပ်သို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြရာ လူနည်းစုကလိုဘေခို၏ အနောက်နားပလန်းတော်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ တဖန်ကပ်ရောဂါ ကြောင့် လူအနည်းငယ်သာကျန်ပြီး အရပ်ရပ်သို့ နောက်ထပ်နေရာသစ်သို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ၁၉၃၀ ဝန်းကျင်တွင် ကိန်အမျိုးသား ဦးကူချောင်းမှ မိမိနယ်မြေဒေသတွင် ပြန်လည်အခြေချနေထိုင်ရာ လောဘယ်ခူ သစ်ယာတောနှင့် ဦး၍နေထိုင်ခဲ့သည်။ လူနည်းနေခြင်းကြောင့် နီးစပ်ရာကလည်း အတူလာ ရောက်နေထိုင်ခဲ့ကြသည်။ နောင်တွင် လောဘယ်ခူသစ်တောက်အစွဲပြု၍ ကျေးရွာကို လိုဘေခိုဟူ၍ အမည် ပေးခဲ့သည်။

လိုဘေခိုကျေးရွာတွင်နေထိုင်သူများသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးခဲ့ကြသည်။ ယခုအ ချိန်တွင် အိမ်ခြေစုစုပေါင်း(၃၆)အိမ် ရှိနေပြီးဖြစ်သည်။ ကျေးရွာရှိ လူဦးရေမှာ ကျား(၉၂)ဦး၊ မ(၁၁၀)ဦး စုစု ပေါင်း (၂၀၂)ဦးရှိပါသည်။ ကျေးရွာတွင်နေထိုင်သူများသည် ကယန်းလူမျိုးဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင် များဖြစ်သည်။

ဥစ္စာဓန ကြွယ်ဝမှု အဆင့်သတ်မှတ်ခြင်း

ဥစ္စာဓနကြွယ်ဝမှု အဆင့်သတ်မှတ်ခြင်း			
ကျေးဇူး - လိုဘေဒို			တက်ရောက် - ၂၈.၁၂.၂၀၁၆
အရပ် - ၆၈			ပါဝင်သူ - ကျား (၁၄) ဦး မ (၁၆) ဦး
အဆင့်	ပိုင်ဆိုင်သော အရာများ	အိမ်ခြေ	ရာခိုင်နှုန်း
I	လယ် (၅၀၀၀၀၀)၊ ယာ၊ ဆောက်လုပ်မှု၊ ဆိုင်ကယ်၊ နှာ၊ ဆိုက်ကပ်၊ လျှပ်စစ်ဖိနပ်၊ ဖုန်း၊ TV၊ ဖြန့်ဝေမှု၊ သားခဲဖိနပ်။	၅	၁၃.၉%
II	လယ် (၃၀၀၀၀၀)၊ ယာ၊ ဆိုင်ကယ်၊ ဗဟိုဆောင်ကပ်၊ လျှပ်စစ်ဖိနပ်၊ ဖုန်း၊ ဖြန့်ဝေမှု၊ သားခဲဖိနပ်။	၂၆	၇၂.၂%
III	ယာ၊ ဆိုင်ကယ်၊ ခါးထုပ်ကပ်၊ ဖုန်း၊ ဖြန့်ဝေမှု၊ သားခဲဖိနပ်။	၅	၁၃.၉%

ပါဝင်ဆွေးနွေးသူ - ကျား (၁၄) + မ (၁၆) = (၃၀) ဦး

ဥစ္စာနေကြွယ်ဝမှုအဆင့်သတ်မှတ်ခြင်း သုံးသပ်ချက်

လိုဘေခိုကျေးရွာအနေဖြင့် ကျေးရွာအိမ်ခြေအလိုက် (၃)ဆင့်ခွဲထားသည်။ အဆင့်များမှာ (I)(II) နှင့် (III) ဖြင့် သတ်မှတ်ကြရန် ကျေးရွာလူထုမှ ဆွေးနွေးကြသည်။ လိုဘေခိုကျေးရွာတွင် စုစုပေါင်းအိမ်ခြေ (၃၆)လုံးရှိသည်။


အဆင့်(I) တွင်ရှိသော အိမ်ခြေပေါင်း(၅)အိမ်ရှိသည်။ ထိုအဆင့်တွင်ရှိသော အိမ်ခြေများမှာ လယ်(၅)ဧကနှင့်အထက်ပိုင်ဆိုင်ထားပြီး အခြားသောအရာများဖြစ်သော ယာ၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ နွား၊ ဖုန်း စသည်တို့ကို ပိုင်ဆိုင်ထားကြသည်။ နေအိမ်အားဖြင့် တိုက်အိမ်ဖြစ်ပြီး လျှပ်စစ်မီးရရှိသော အိမ်များ ဖြစ်သည်။

အဆင့်(II) တွင်ရှိသောအိမ်ခြေမှာ (၂၆)အိမ်ရှိပြီး လယ်(၃)ဧကအောက် ပိုင်ဆိုင်ထားကြသည်။ အခြားပိုင်ဆိုင်မှုများဖြစ်သော ယာ၊ ဆိုင်ကယ်၊ ဖုန်းနှင့် အိမ်မွေးတိရစ္ဆာန်များ ပိုင်ဆိုင်ကြသည်။ ထိုအဆင့်ရှိ အိမ်များမှအချို့အိမ်ထောင်များသာ လျှပ်စစ်မီးရရှိသေးသည်။ နေအိမ်မှာ ပျဉ်ထောင်ဖြင့်ပြုလုပ်ထားကြောင်း ဆွေးနွေးတွေ့ရှိရသည်။

အဆင့်(III)တွင်ရှိသော အိမ်ခြေမှာ (၅)အိမ်ရှိပြီး ယာ၊ ဆိုင်ကယ်၊ ဖုန်းနှင့် အိမ်မွေးတိရစ္ဆာန်များကို ပိုင်ဆိုင်ထားသည်။ ဝါးထရံအိမ်ဖြင့်သာနေပြီး ကြံ့ရာကျပန်းလုပ်ကိုင်စားသောက်နေရသောသူများဖြစ် သည်။ ထိုအိမ်ထောင်များတွင် လျှပ်စစ်မီးမရရှိသေးကြောင်း လေ့လာဆွေးနွေးတွေ့ရှိရသည်။

ကျား/မ ပင့်ကူအိမ်

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် လိုဘောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု



ပါဝင်ဆွေးနွေးသူ - ကျား (၁၄) + မ (၁၆) = (၃၀) ဦး

ကျား/မ ပင့်ကူအိမ် သုံးသပ်ချက်

လိုဘေခိုကျေးရွာတွင် အမျိုးသားနှင့်အမျိုးသမီးများ၏ အခွင့်အရေးများသည် တန်းတူ အရာများရှိသကဲ့သို့ အချို့နေရာများတွင်လည်း ကွာခြားမှုရှိသည်ကို ဆွေးနွေးသိရှိရသည်။

ပညာသင်ကြားခွင့်

လိုဘေခိုကျေးရွာအနေဖြင့် အမျိုးသား၊ အမျိုးသမီးမခွဲဘဲ တန်းတူအခွင့်အရေး ပေးထားကြောင်း ဆွေးနွေးသိရှိရသည်။ သို့သော် အချို့သောအိမ်ထောင်စုများမှာ ငွေရေးကြေးရေး၊ စားဝတ်နေရေးအခက်ခဲကြောင့် သားသမီးများအား ကျောင်းမထားနိုင်ခြင်း ဖြစ်သည်။

ဝင်ငွေနှင့်အလုပ်အကိုင်အခွင့်အလမ်း

ဝင်ငွေနှင့် လုပ်အားခတို့တွင် အမျိုးသားနှင့် အမျိုးသမီးများ ကွာခြားမှုမရှိပေ။ အမျိုးသားကဲ့သို့ အမျိုး သမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိသကဲ့သို့ ဝင်ငွေမှာလည်း တန်းတူမျှ ရရှိသည်ဟု ဆွေးနွေးသိရှိရသည်။

အိမ်မှုကိစ္စ

အိမ်မှုကိစ္စတွင် အမျိုးသားများထက် အမျိုးသမီးများကို ပိုမိုဦးဆောင်နေကြောင်း ဆွေးနွေးသိရှိရ သည်။ အမျိုးသားများအနေဖြင့် အိမ်မှုကိစ္စအား ထက်ဝက်ခန့်ကူညီကြောင်း ဆွေးနွေးကြသည်။

လုံခြုံမှု

လုံခြုံမှုတွင် အမျိုးသမီးများ အမျိုးသားများထက် လုံခြုံမှုအားနည်းသည်။

ဦးဆောင်ပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်

ဦးဆောင်ပိုင်ခွင့်တို့တွင် တန်းတူရှိနေပြီး ဆုံးဖြတ်ပိုင်ခွင့်တွင် အမျိုးသမီးများ အမျိုးသားထက် ဆုံးဖြတ်ပိုင်ခွင့်မရှိကြပေ။

အမွေရပိုင်ခွင့်

အမွေရပိုင်ခွင့်အနေဖြင့် ထုံးတမ်းစေလှေ့အစဉ်အလာအရ အမျိုးသမီးများရပိုင်ခွင့်တွင် သိသိသာသာ ကွာခြားနေသည်။ သို့သော်လည်း လာမည့်အနာဂတ်တွင် တန်းတူအခြေအနေတွင် ရှိလိမ့်မည်ဟု ဆွေးနွေး ကြသည်။

အဖွဲ့အစည်းချိတ်ဆက်မှုပြမြေပုံ သုံးသပ်ချက်

လိုဘေခိုကျေးရွာတွင် အဓိကအရေးကြီးသောအဖွဲ့ နှစ်ဖွဲ့ရှိကြောင်း တွေ့ရသည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ဘာသာရေးအဖွဲ့ဟူ၍ဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာ အဓိကအရေးကြီးပြီး ကျေးရားလူထု၏ အဦးဆုံးတွင်ရှိနေကြောင်း သိရသည်။ ကျေးရွာအပြင်ဘက်တွင် အုပ်စုအုပ်ချုပ်ရေးမှူးသည် ဒုတိယအရေးကြီးသည်။

ဘာသာရေးကော်မတီသည်လည်း အဓိကအရေးကြီးပြီး ကျေးရွာလူထုအနီးဆုံးတွင်ရှိသည်။ ဘာသာရေးထဲမှ အမျိုးသမီးအဖွဲ့၊ ဓမ္မပညာဌာနနှင့် လူငယ်ဌာန စသော လုပ်ငန်းများတွင် မရှိမဖြစ်ပါဝင်ကြ သောအဖွဲ့များဖြစ်သည်။ အမျိုးသားအဖွဲ့မှာ ဒုတိယအရေးကြီးသော အဖွဲ့များဖြစ်သည်။

ဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် လူထုဗဟိုပြုစီမံကိန်းမှဖွဲ့စည်းထားသော ကျေးရွာစီထောက်ကော်မတီများ၊ ဆပ်ကော်မတီများ သည်လည်း ကျေးရွာအတွက် အရေးကြီးသည်ဟု ဆွေးနွေးကြသည်။ ကျေးရွာတွင်းတွင် အခြားသောဖွံ့ဖြိုးရေးအဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

ရာသီခွင်ပြ ပြက္ခဒိန်

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် | လိုဘောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

ရာသီခွင်ပြက္ခဒိန် / ဇယား												
ကျေးရွာ - ချိုဘောခို အုပ်စု - မြလဲ	၁/၁၀/၂၀	၂/၁၀/၂၀	၃/၁၀/၂၀	၄/၁၀/၂၀	၅/၁၀/၂၀	၆/၁၀/၂၀	၇/၁၀/၂၀	၈/၁၀/၂၀	၉/၁၀/၂၀	၁၀/၁၀/၂၀	၁၁/၁၀/၂၀	၁၂/၁၀/၂၀
အစားအသွယ်												
စိုက်ပျိုး ရိတ်သိမ်းချိန်												
ပွဲတော်ကာလ												
လမ်းပမ်းဆက်သွယ် ရေးခက်ခဲချိန်												
မြေပည့် အလုပ် သွားချိန်												
ဖျားနာချိန်												
ဆောက်သုံး ရေ ရှားပါးချိန်												
ငွေပေ ရှိချိန်												
အလုပ်ပါး ချိန်												

ရက်စွဲ - ၂၀. ၁၂. ၂၀၁၆
 ပါဝင်သူ - ကျား (၁၄) ဦး
 မ (၁၆) ဦး

ပါဝင်ဆွေးနွေးသူ - ကျား (၁၄) + မ (၁၆) = (၃၀) ဦး

ရာသီခွင်ပြ ပြက္ခဒိန်သုံးသပ်ချက်

လိုဘေခိုကျေးရွာရှိ ရွာသူရွာသားများသည် စိုက်ပျိုးရေးကိုလုပ်ကိုင်ကြပြီး အဓိကအားဖြင့် ဆန်စပါးကို စိုက်ပျိုးကြသည်။ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် စိုက်ပျိုးကြပြီး အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်း ခြင်းကိုပြုလုပ်ကြသည်။

ကျေးရွာသူရွာသားများသည် ခရစ်ယာန်ဘာသာဝင်များဖြစ်သည့်အလျောက် ခရစ်ယာန်ဘာသာဝင် တို့၏အဓိကပွဲဖြစ်သော ဒီဇင်ဘာလတွင် ခရစ္စမတ်ပွဲတော်၊ ဇန်နဝါရီလတွင် နှစ်သစ်ကူးပွဲတော်၊ ဖေဖော်ဝါရီ လတွင် ကျေးရွာပွဲတော်နှင့် မတ်လတို့တွင် အုပ်စုပွဲကြီးများကျင်းပကြသည်။

ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်သောရွာလည်း ဖြစ်သည်။ အဓိကမိုးရာသီဖြစ် သော မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလ တို့တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလေ့ရှိသည်။

ကျေးရွာအတွင်းရှိ ရွာသူရွာသားအချို့သည် ပြင်ပသို့အလုပ်သွားလေ့ရှိသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ပြင်ပသို့ အလုပ် သွားလုပ်ကြသည်။ ထိုလများတွင် ကျေးရွာ သူရွာသားများဝင်ငွေရှိချိန်ဖြစ်သည်။

လိုဘေခိုကျေးရွာသည် သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရသော ကျေးရွာလည်းဖြစ်သည်။ အဓိကနေရာသီချိန်များတွင် သောက်သုံးရေရှားပါးသည်။

အချို့သောရွာသူရွာသားများသည် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် ဒီဇင်ဘာလတို့တွင် အလုပ် အကိုင်ပါးသည်။

ကျေးရွာတွင် ရောဂါဖြစ်ပွားသောအချိန်ဖြစ်သည်။ အများစုမဟုတ်သော်လည်း ကူးစက်ရောဂါဖြစ် သည်။ အဖြစ်များသောရောဂါမှာ ဝမ်းပျက်ဝမ်းလျှောနှင့် တုတ်ကွေးများဖြစ်သည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ကျေးရွာအနေဖြင့်ဖျားနာခြင်းများရှိသည်။

လိုဘေခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု
ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ စာရင်း/ဓာတ်ပုံ

ကျေးရွာ- ဂိုဏ်းခို

ကျေးရွာ ကော်မတီများ စာရင်း

ကျေးရွာ အုပ်စု - (၆) လ

စဉ်	ကော်မတီအမည်	အမည်	အသက်	ရာထူး	မှတ်ပုံတင်နံပါတ်	ဖုန်း	လက်မှတ်
၁	ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဦးစိုးခိုင်	၄၁	အမှုဆောင်	1/3မဆ(နိုင်) ၀၁၁၂၉၂	-	
၂	"	ဒေါ်အာနိစော	၃၆	"	1/3မဆ(နိုင်) ၀၂၅၄၆၅	၀၉-၃၈၀၅၅၅၀၈၅	
၃	လယ်ယာရေးရာအဖွဲ့အစည်း	ဦးခိုင်စိန်	၃၉	ဒေါ်ခိုင်အောင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၈၀၁၀၃၁၀	
၄	"	ဒေါ်ကျွန်းစန္ဒာစော	၁၉	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၈၀၅၀၄၈၅	
၅	"	ဦးမိုးကျော်	၂၆	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၈၀၅၀၄၈၅	
၆	ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဦးစောအောင်	၃၅	ဒေါ်ခိုင်အောင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၈၈၄၇၆၂၃	
၇	ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဒေါ်အိန်စော	၂၃	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၈၆၆၅၄၈၅	
၈	"	ဒေါ်အာဘလူ	၄၁	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၉၃၄၅၅၀၄	
၉	လယ်ယာရေးရာအဖွဲ့အစည်း	ဦးပေါလူ	၅၂	ဒေါ်ခိုင်အောင်	1/3မဆ(နိုင်) ၀၄၄၆၈၄	-	
၁၀	စီမံခန့်ခွဲရေးအဖွဲ့အစည်း	ဒေါ်မိုးမိုး	၄၇	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	-	
၁၁	"	ဦးဒီဂျယ်	၂၇	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၄၈၆၆၅၅၀၈၅	
၁၂	ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဒေါ်အိန်စော	၃၆	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	-	
၁၃	ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဦးကျော်စိန်	၄၃	အဖွဲ့ဝင်	၀၀၂၂၉၁	၀၉-၇၈၉၆၇၈၂၇၆	
၁၄	ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဒေါ်ကျွန်းစန္ဒာစော	၃၅	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၇၈၇၈၅၀၄	
၁၅	ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဦးခိုင်စိန်	၃၂	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၃၂၀၂၀၄၃၈	
၁၆	"	ဒေါ်စန္ဒာစော	၄၅	အဖွဲ့ဝင်	1/3မဆ(နိုင်) ၀၄၄၆၈၄	၀၉-၇၈၈၄၈၅၀၄	

လိုသောအချက်အလက်များကို မြင်ရန်ကျေးရွာအုပ်စု

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ



လိုဘေခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

ပုံစံ - ၁။ ကျေးရွာ အခြေခံအချက်အလက်များ (PC-1)



လူထုဗဟိုပြု စီမံကိန်း၊ စီမံကိန်းလက်စွဲ အပိုင်း - (၃) - ၂၉.၁၀.၂၀၁၆

ပုံစံ - ၈ - ၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်။ ကျေးရွာတစ်ရွာသို့ ပထမဆုံးမိတ်ဆက်ခရီး သွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာ ခေါင်းဆောင်များအား ကျေးရွာအချက်အလက်များကို မေတ္တာရပ်ခံ၍ တောင်းခံရသည်။ ဤအချက်အလက်များကို စီမံကိန်း မိတ်ဆက်အစည်းပေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းပေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက် များအား စစ်ဆေးပြီး မှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှ တဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူး အမည် ဒေါ်လင်း	ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖုန်းနံပါတ် ၀၉-၇၈၉၆၂၃၄၀၀	လူထုစည်းရုံးရေးမှူး၏ အမည် ဒေါ်ကျော်စုမီးယာ
ပြည်နယ်၊ တိုင်းဒေသကြီး၊ ကယား၊ မြို့နယ် ဒီးမော့ဆို	ကျေးရွာအုပ်စု (မူ)	ကျေးရွာ လှဘော်

က။ လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) ကယား	၂၅	ဘာသာ (၁) ရှေးယုဒ	၃၆
လူမျိုးစု (၂) -----		ဘာသာ (၂) -----	
လူမျိုးစု (၃) -----		ဘာသာ (၃) -----	
လူမျိုးစု (၄) -----			
လူမျိုးစုရော (၄) ကယား + မရေ	၁၁	ဘာသာရော -----	
	အရေအတွက်		
မသန်စွမ်းသူများ			
သက်ကြီးရွယ်အိုများ (၆၅ နှစ် နှင့် အထက်)	မ = ၆၇ ကျ = ၁၄		
စစ်ဘေးရှောင်			

လူဦးရေ	အမျိုးသား (အရေအတွက်)	အမျိုးသမီး (အရေအတွက်)
လူမျိုးစု (၁) ကယား	၆၂	၃၂
လူမျိုးစု (၂) ကရင် + ကယား	၂၄	၂၀
လူမျိုးစု (၃) -----		
လူမျိုးစု (၄) -----		
လူမျိုးစု (၅) -----		
အိမ်ထောင်ဦးစီး		

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် လိုသောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု



(ခ) အခြေခံအဆောက်အအုံ အသုံးအဆောင်များ

စာသင်ကျောင်း	အမှတ် ခြံပိ	ကျန်းမာရေး	အမှတ် ခြံပိ	ဘာသာရေး အဆောက် အအုံများ	အမှတ် ခြံပိ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input type="checkbox"/>
မူလတန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input checked="" type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း (ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သော ကျွမ်းကျင်သူများ)

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေ ထိုင်သူ	အခြားရွာမှ လာသူ		ရွာတွင်နေ ထိုင်သူ	အခြား ရွာမှ လာသူ		ရွာတွင် နေထိုင်သူ	အခြားရွာ မှလာသူ
မူလတန်းပြဆရာ/မ	<input checked="" type="checkbox"/>	<input type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက် ကျန်းမာရေးပျိုး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ/မ	<input checked="" type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေး ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ကျွမ်းကျင်၊ မီးသမား	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	သားဖွားဆရာမ	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား	<input type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့် လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုတိုင်းပါ)

ကျောက်ကြမ်းလမ်း ကတ္တရာလမ်း ကွန်ကရစ်လမ်း ✓ မော်တော်ဆိုင်ကယ်လမ်း
 ကျောက်ခင်းလမ်း မြေသားလမ်း လူသွားလမ်း အခြား _____

လိုသောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု
 ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်



လူထုဗဟိုပြု စီမံကိန်း၊ စီမံကိန်းလက်ခွဲ အပိုင်း - (၃) - ၂၉.၁၀.၂၀၁၆

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား?

ပိုင်းပါ
✓ ရှိပါသည်/မရှိပါ/မသိပါ

(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း?

၂၀၁၉
နှစ်-----/မသိပါ

(၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား?

ပြုခဲ့ပါသည်/မပြုခဲ့ပါ /မသိပါ

(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ဗဟိုမှ ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိ ခရီးမိုင်မည်မျှကွာဝေးသနည်း?

၁-၅
မိုင်-----/မသိပါ

(၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိ သွားလာရာတွင်ကြာမြင့်သည့်အချိန်။

ခြောက်သွေ့ရာသီတွင်ကြာချိန်- ၅ မိနစ် ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
အခြား: -----

မိုးရာသီတွင်ကြာချိန်- ၁၀ မိနစ် ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
အခြား: -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်

ဤကျေးရွာတွင် ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်း ရှိပါသလား။

မရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ -----

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ (သို့) ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁) -----

(၂) -----

ကျေးရွာခေါင်းဆောင်

အမည် ဦးဒီဇယ်

လက်မှတ် နေ့စွဲ ၂၀.၁၂.၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည် ဒေါ်ကျော့စု မြင့်သာ

လက်မှတ် နေ့စွဲ ၂၀.၁၂.၂၀၁၆

ပုံစံ - ၂။ စီမံကိန်းစက်ဝန်း အချိန်ဇယား (PC-2)



လူထုဗဟိုပြု စီမံကိန်း၊ စီမံကိန်းလက်ခွဲ အပိုင်း - (၃) - ၂၉.၁၀.၂၀၁၆

ပုံစံ - ၈-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်။ သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီပြီးစီးပိုင်း ကျေးရွာနှင့် ကျေးရွာအုပ်စုအတွက် ဤပုံစံကို ဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် **ဦးကျော်စမ့် ဇီးဟာ**

နေ့စွဲ **၁၆.၁၂.၁၆** စက်ဝန်းအားအမှတ်ခြိပ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃)
 စက်ဝန်း (၄)

ပြည်နယ်/တိုင်း **ကယား** မြို့နယ် **ဒီးမော့ဆို** ကျေးရွာအုပ်စု **၆၈** ကျေးရွာ **အေ၊ ယိုဘေခါ**

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့် လူမျိုးစုအမည်
၁။ ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၂၈.၁၂.၁၆	၂၈.၁၂.၁၆	၁၄	၁၆	၃၀	ကယား ၃၀
၂။ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	၂၈.၁၂.၁၆	၂၈.၁၂.၁၆	၁၅	၁၆	၃၀	ကယား ၃၀
၃။ ကျေးရွာအုပ်စု လုပ်ငန်းဆုံးဖြတ်ချက်ချသည့် အစည်းအဝေး	၁၁.၁.၂၀၁၇	၁၁.၁.၂၀၁၇	၁	၃	၄	ကယား ၄
၄။ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှု အစည်းအဝေး			မလို	မလို	မလို	မလို
၅။ မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေး အကြောင်းကြားသည့် အစည်းအဝေး						

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် | လိုဘေခါကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

ပုံစံ - ၃။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ် (PC-3)



လူထုဗဟိုပြု စီမံကိန်း၊ စီမံကိန်းလက်ခွဲ အပိုင်း - (၃) - ၂၉.၁၀.၂၀၁၆

ပုံစံ - ၀ - ၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန်ချက်။ အဆင့်(၃) ကျေးရွာမျှော်မှန်းချက်အစည်းအဝေး ပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် **ဦး ဂျော့စတီဇ်ဟာ**

နေ့စွဲ စက်ဝန်းအား အမှတ်ခြစ်ပါ (✓) □ စက်ဝန်း(၁) □ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း **ကယား** မြို့နယ် **ဒီးမော့ဆို** ကျေးရွာအုပ်စု **မြလ** ကျေးရွာ **ဇိုဒော့ဆို**

က။ အခက်အခဲအတားအဆီးများအားရွေးနှေးခြင်း - ယခုလက်ရှိအခြေအနေတွင် ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခက်အခဲအတားအဆီးများသည် မည်သည့်များဖြစ်ပါသနည်း။ (အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှ တင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှ တင်ပြသောအခက်အခဲအတားအဆီးများ	
၁	လမ်းပန်းဆက်သွယ်ရေး	၁	လမ်းပန်းဆက်သွယ်ရေး
၂	ဆေးကုသရေး	၂	ဆေးကုသရေး
၃	စီးပွားရေး	၃	ငွေရေးကြေးရေး
၄	ပစ္စည်းရေး	၄	စီးပွားရေး
၅	ကျွမ်းကျင်ရေး	၅	ပစ္စည်းရေး

ခ။ မျှော်မှန်းခြင်း - နောင်လာမည့် (၅) နှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး မျှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှ တင်ပြသောမျှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှ တင်ပြသောမျှော်မှန်းချက်များ	
၁	အစားအသုံးဆိုင်ရာများ	၁	ရိက္ခာပျိုးရေးရေး၊ ပစ္စည်းများ
၂	ပစ္စည်းရေး၊ အိမ်ထောင်ရေး	၂	ကျွမ်းကျင်ရေး၊ အိမ်ထောင်ရေး
၃	ပစ္စည်းရေး၊ အိမ်ထောင်ရေး	၃	အိမ်ထောင်ရေး၊ အိမ်ထောင်ရေး
၄	ပစ္စည်းရေး၊ အိမ်ထောင်ရေး	၄	အိမ်ထောင်ရေး၊ အိမ်ထောင်ရေး
၅	ပစ္စည်းရေး၊ အိမ်ထောင်ရေး	၅	အိမ်ထောင်ရေး၊ အိမ်ထောင်ရေး

ဂ။ လူထုစီမံကိန်း၏ လာမည့် (၄) နှစ်အတွက် အကျိုးဝင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+ အမျိုးသမီး)	ခန့်မှန်းကုန်ကျစရိတ်	အကျိုးခံစားခွင့်ရှိသူ ခန့်မှန်းခြေ အရေအတွက်
၁	ခန်းမဆောက်	ကျား + ၁၀		၁၇၉
၂	ကျောက်ချောလုပ်	၇		၁၇၉
၃	ကျောက်ချော	၁၀		၁၇၉
၄	မူကြိုကျောင်း	ကျား + ၁၀		၁၇၉
၅				

လူထုဗဟိုပြုစီမံကိန်း | မြလုံရေးကျေးရွာအုပ်စု



လူထုဗဟိုပြု စီမံကိန်း၊ စီမံကိန်းလက်စွဲ အပိုင်း - (၃) - ၂၉.၁၀.၂၀၁၆

ဃ။ လူထုစီမံကိန်း၏ လာမည့် (၄) နှစ်အတွက်အကျိုးမဝင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/အမျိုးသား+ အမျိုးသမီး)	အခန်းကဏ္ဍ
၁	ရွာကျေးရွာရပ်ကွက်ပစ္စည်းထောက်ပံ့ရေး	မ	
၂	အိမ်ကျေးရွာလျှောက်ပေးရေး	(က+မ)	
၃	အပျက်အစီးအရရှိရေး	(က+မ)	
၄			
၅			
၆			
၇			
၈			
၉			
၁၀			
၁၁			
၁၂			

ဥက္ကဋ္ဌ ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှ အတည်ပြုသည်။

အမည် ဦးအောင် လက်မှတ် [Signature] နေ့စွဲ ၂၀.၁၂.၂၀၁၆

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် လိုသောခိုကျေးရွာ ၊ မြလဲလဲကျေးရွာအုပ်စု

နောက်ဆက်တွဲ(၄)၊ ခြားနားသောအပိုင်းများအတွက် ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

နောက်ဆက်တွဲ(၄)၊ ခြားနားသောအပိုင်းများအတွက် ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်

အနှစ်ချုပ်

မူရင်းသည်အား VPSC တွင်ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မိတ္တူအား TPIC သို့ပို့ရပါမည်။ MIS data အနေဖြင့် သွင်းရန် မလိုအပ်ပါ။

	အဆင့်	လုပ်ငန်း	မည်သူဦးစားပေးလဲ	ကျေးရွာမှတာဝန်ခံသူ (သို့) အုပ်စု	ပြင်ပမှမည်သူ ထောက်ပံ့ မလဲ
အခြေခံအဆောက်အအုံ	၁	ခန်းမအောင်	<input checked="" type="checkbox"/> မ <input checked="" type="checkbox"/> ကျား		
	၂	ကျောက်ကျောက်	<input checked="" type="checkbox"/> မ <input checked="" type="checkbox"/> ကျား		
	၃	ပျော်ကန်သွားခြင်း	<input checked="" type="checkbox"/> မ <input type="checkbox"/> ကျား		
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား		
အသက်မွေးဝမ်းကျောင်း/ စိုက်ပျိုးရေး	၁		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၂		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား		
ကျန်မာရေးနှင့် အာဟာရ	၁		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၂		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား		
ပညာရေး	၁		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၂		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၄	မူကြမ်းရေး	<input checked="" type="checkbox"/> မ <input checked="" type="checkbox"/> ကျား		
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၆		<input type="checkbox"/> မ <input type="checkbox"/> ကျား		
အခြား	၁	ရန်ကင်းရေးအဖွဲ့အစည်း	<input checked="" type="checkbox"/> မ <input type="checkbox"/> ကျား		
	၂	အစိုးရအဖွဲ့အစည်း	<input checked="" type="checkbox"/> မ <input checked="" type="checkbox"/> ကျား		
	၃	အသက်မွေးဝမ်းကျောင်း	<input checked="" type="checkbox"/> မ <input checked="" type="checkbox"/> ကျား		
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား		
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား		

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် | လိုသောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

ပုံစံ - ၄။ ကျေးရွာအုပ်စု စီမံကိန်း လုပ်ငန်းခွဲရွေးချယ်ခြင်း (PC-4)



လူထုဗဟိုပြု စီမံကိန်း၊ စီမံကိန်းလက်ခွဲ အပိုင်း - (၃) - ၂၉.၁၀.၂၀၁၆

ပုံစံ - ၀ - ၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ (Form PC 4)

လမ်းညွှန်ချက်၊ စီမံကိန်းလုပ်ငန်းခွဲရွေးချယ်မှုအစည်းအဝေးပြီးနောက်တွင် ကျေးရွာအုပ်စု CF/TF တို့၏ အကူအညီရယူ၍ ကျေးရွာစီထောက်တော်မတီမှ လက်မှတ်ရေးထိုးပြီး အဆိုပါပုံစံအား ပြည့်စုံအောင်ဖြည့်သွင်းရမည်။ ဤပုံစံအား ပြည့်စုံစွာဖြည့်သွင်းပြီးပါက ကျေးရွာအုပ်စုမှ ပြီးတိုးတက်ရေးစီမံချက်တွင် TPIC သို့ ပေးပို့ရန်အတွက် နောက်ဆက်တွဲအဖြစ် ထားရှိရမည်။ CF မှ ကျေးရွာတစ်ရွာချင်းစီ၏ စီမံကိန်းလုပ်ငန်းခွဲဆိုင်ရာ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။ (ယခုနစ်စီမံကိန်းလုပ်ငန်းခွဲ မလုပ်ကိုင်သော ကျေးရွာများ မပါဝင်ပါ။)

ကျေးရွာစည်းရုံးရေးမှူး/ပန်ထမ်းအမည် ဒေါ်ကလေးစော၊ ဦး ကျော်စွာ၊ ဒေါ် စတင်စော

နေ့စွဲ ၁၀.၁.၂၀၁၆ စက်ဝန်းအားအမှတ်ခြစ်ပေးပါ။ (✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/တိုင်း က မာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာအိ ကျေးရွာအုပ်စု မြ

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက် အကျိုးခံစားခွင့် ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ခေါ်ပြုပါ) ထည့်ဝင်ငွေ အမည်/အဖွဲ့	စုစုပေါင်း
စီး.မုလှဒ်	မူကြမ်းကျောင်း တည်ဆောက်ခြင်း	၂၄ x ၂၄ x ၁၂	၂၈	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၆,၀၀၀,၀၀၀	၃၄၀၀၀၀		၆,၃၄၀,၀၀၀
မော်ဂျီသာ	မူကြမ်းကျောင်း တည်ဆောက်ခြင်း	၂၄ x ၃၀ x ၁၂	၂၅	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၆,၀၀၀,၀၀၀	၃၄၀၀,၀၀၀		၉,၄၀၀,၀၀၀
စီး.ကလေး	စက်ဆိုင်ခန်း ဖောက်	၂၆ x ၃၄ x ၁၂	၁၃၀	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၃,၀၀၀,၀၀၀	၃၅၀,၀၀၀		၃,၃၅၀,၀၀၀
ခါးမာရွာ	ခန်းမဖောက် တိုးချဲ့ခြင်း	၃၀ x ၆၀ x ၁၂	၁၅၈	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	၃,၀၀၀,၀၀၀	၅၅၀,၀၀၀		၃,၅၅၀,၀၀၀
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				

ဆရာထူး ကျေးရွာအုပ်စု စီ/ထောက်တော်မတီ ဥက္ကဋ္ဌ

ဦးစိုးဝင်း

ဒေါ်မာအိ

၁၀.၁.၂၀၁၇

၁၀.၁.၂၀၁၇

လိုသောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

ကျေးရွာခွဲပြီးရေးအစီအစဉ်

ကျေးရွာအစည်းအဝေးမှတ်တမ်းများ

ကျေးရွာစီမံကိန်းမိတ်ဆက်ခြင်းနှင့်ကျေးရွာအစီအစဉ်ရေးဆွဲခြင်းအစည်းအဝေး

တက်ရောက်သူဦးရေ - ကျား (၁၄) + မ (၁၆) = (၃၀) ဦး

၂၈.၁၂.၂၀၁၆ တွင် လိုဘေခိုကျေးရွာ၌ အစည်းအဝေးကျင်းပရာ အောက်ပါအစီအစဉ်အတိုင်း ကျင်းပပေးခဲ့သည်။

အစီအစဉ်အရ ကျေးရွာကိုယ်စားလှယ်တစ်ဦးမှ အဖွင့်ဆုတောင်းခြင်းဖြင့် အစပြုသည်။ ကျေးရွာစီ ထောက်ကော်မတီ ဦးတီးနိမ့်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အုပ်စုအုပ်ချုပ်ရေးမှူး ဦးအယ်ပူးမှ စီမံကိန်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

လူထုစည်းရုံးရေးမှူး ဦးကျော်စဗ္ဗိယာမှ စီမံကိန်းမိတ်ဆက်ခြင်းအစီအစဉ်ကို ဦးဆောင်ခဲ့သည်။ ထို့နောက် လက်ထောက်နည်းပညာမှူး ဒေါ်ကလေးဖောမှ စီမံကိန်းစက်ဝန်းအကြောင်း ရှင်းပြသည်။ ဆက်လက်ပြီး လူထုစည်းရုံးရေးမှူး ဒေါ်စတယ်လာမှ စီမံကိန်းတွင်အဓိကပါဝင်သူများနှင့် တာဝန်ဝတ္တရားများကို ရှင်းပြခဲ့သည်။ ထို့နောက် ကျေးရွာစေတနာ့ဝန်ထမ်းပြန်လည်ရွေးချယ်ခြင်းနှင့် ကော်မတီများပြန်လည်ရွေးချယ်ခြင်းအစီအစဉ်ကို ပြုလုပ်ကြသည်။

ဆက်လက်ပြီး အစီအစဉ်အရ ကျေးရွာလူထုများပူးပေါင်းပါဝင်သည့် လူထုဆန်းစစ်ခြင်း PSA/PRA ဖြစ်သော (၁)ကျေးရွာမြေပုံ၊ (၂)ရာသီခွင်ပြပြကွဲဒီနံ၊ (၃)ပင့်ကူအိမ်သုံးသပ်ခြင်း၊ (၄)အဖွဲ့အစည်းချိတ်ဆက် မှုသုံးသပ်ချက်၊ (၅)ပိုင်ဆိုင်မှုသုံးသပ်ချက် စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးကြသည်။ ဆက်လက်ပြီး ကျေးရွာ၏လက်ရှိတွင် ကြုံတွေ့ရသော အခက်အခဲများကို ဖော်ထုတ်ကြသည်။ ထို့နောက် ထိုအခက်အခဲများပြေလည်စေရန် လာမည့်(၅)နှစ်အတွင်း ကျေးရွာ၏မျှော်မှန်းချက်များကို ဖော်ထုတ်ကြသည်။ ထို့နောက် လုပ်ငန်းများကို အဆိုပြုကြသည်။

ထို့နောက် လက်ထောက်နည်းပညာမှူး ဒေါ်ကလေးဖောမှ အကျုံးမဝင်သောလုပ်ငန်းများကို ရှင်းပြ ခဲ့သည်။ ဆက်လက်ပြီး ကျေးရွာအတွက် ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းကို အတည်ပြုခဲ့ကြသည်။ ထို့နောက် လက်ထောက်နည်းပညာမှူးမှ အကာအကွယ်နှင့်ပတ်သက်ပြီး ရှင်းပြကာ အစည်းအဝေးရုပ်သိမ်းခဲ့သည်။

အစည်းအဝေးမှတ်တမ်းတင်သူ - ဦးကျော်စဗ္ဗိယာ

လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်/အကဲဖြတ်ခြင်း လုပ်ငန်းစဉ်အကျဉ်းချုပ်

စဉ်	အကြောင်းအရာ	ရက်စွဲ	ဦးတည်အုပ်စု	တက်ရောက်သူများ			အဓိက ဆွေးနွေးချက်များ
				က	မ	ပ	
၁	ကျေးရွာလူမှုရေးပြသယံဇာတပြမြေပုံ (Socila map/ Resources Map)	၂၈-၁၂ ၂၀၁၇	ရပ်မိရက်ဖ၊ ကော်မတီဝင်၊ ကျေးရွာလူထု များ အားလုံး	၁၄	၁၆	၃၀	အိမ်အမျိုးအစားများ၊ အခြေခံအဆောက်အဦများ၊ လုပ်ငန်းဆက်သွယ်ရေးအခြေ အနေ၊ လယ်ယာမြေများ၊ ရေထွက်ပေါက်၊ ရေလှောင် ကန်၊ သစ်တောများ
၂	လူမှုစီးပွားအဆင့် သတ်မှတ်ခြင်း (Wealth Ranking)	၂၈-၁၂ ၂၀၁၇	ချမ်းသာ၊ အလယ်အလတ်၊ နွမ်းပါး	၁၄	၁၆	၃၀	ကျေးရွာလူမှုစီးပွားရေးကို အုပ်စုများခွဲခြားသတ်မှတ်နိုင် ရေးအတွက်အခြေခံစံနှုန်းများ သတ်မှတ်ရန် အများလူထု သဘောတူသတ်မှတ်ခြင်း
၃	ကျား/မရေးရာ ကဏ္ဍ (Access Mapping)	၂၈-၁၂ ၂၀၁၇	ကျေးရွာအတွင်းရှိ အမျိုးသားနှင့် အမျိုးသမီးများ	၁၄	၁၆	၃၀	ကျေးရွာအတွင်းရှိအရင်းအမြစ်၊ ပိုင်ဆိုင်မှု၊ အခြေခံအဆောက်အ ဦး စသောလုပ်ငန်းများကို ဘယ်သူတွေက အသုံးပြု၊ ထိမ်းချုပ်နေသလဲဆိုတာကို ဆွေးနွေးမှုများ ပြုလုပ်ခြင်း
၄	ပင့်ကူအိမ် ကွန်ယက် (Spider Web)	၂၈-၁၂ ၂၀၁၇	အမျိုးသားများနှင့် အမျိုးသမီးများ၊ ကျေးရွာလူထု	၁၄	၁၆	၃၀	အမျိုးသားများနှင့်အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိမှုနှင့် မရရှိ သည့် အကြောင်းအရင်းများ
၅	အဖွဲ့အစည်း ချိတ်ဆက်ပုံ (Venn Diagram)	၂၈-၁၂ ၂၀၁၇	ကျေးရွာအုပ်ချုပ် ရေးအဖွဲ့၊ ကျေးရွာ စီထောက်အဖွဲ့၊ ကျေးရွာလူထု	၁၄	၁၆	၃၀	ကျေးရွာအတွင်းရှိ အဖွဲ့အစည်း များနှင့် မည်သို့သောလုပ်ငန်းများ အတွက် မည်သည့်အဖွဲ့များ ချိတ်ဆက်လုပ်ကိုင်မှုရှိခြင်း

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် | လိုသောခိုကျေးရွာ | မြလဲလဲကျေးရွာအုပ်စု

စဉ်	အကြောင်းအရာ	ရက်စွဲ	ဦးတည်အုပ်စု	တက်ရောက်သူများ			အဓိက ဆွေးနွေးချက်များ
				က	မ	ပ	
၆	ရာသီခွင်ပြ ပြက္ခဒိန် (Seasonal Calender)	၂၈-၁၂ ၂၀၁၇	ကော်မတီဝင်များ၊ အမျိုးသမီး/သား ဆင်းရဲနွမ်းပါးသူ	၁၄	၁၆	၃၀	စိုက်ပျိုးရိတ်သိမ်းကာလ (တောင်ယာ၊လယ်ယာ)၊ စီးပွားရေး/ငွေရှာ (အရောင်းအဝယ်)၊ ပွဲတော်ချိန်၊ မိုးများကာလ၊ ကျန်းမာရေးဆိုးကာလ၊ ဝင်ငွေအကောင်းဆုံးကာလ၊ အလုပ်ပါးကာလ၊ ရေရှားကာလ
၇	အခက်အခဲ/ပြဿနာ (Problem)	၂၈-၁၂ ၂၀၁၇	အမျိုးသမီး/သား၊ လူထုအားလုံး	၁၄	၁၆	၃၀	ငွေကြေးအရင်းအနှီးမရှိ၊ လမ်းပန်းဆက်သွယ်ရေး၊ မီးလင်းရေး ရေလုံလောက်မှုမရှိ၊ ဖုန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စည်းလုံးခြင်းမရှိ။
၈	ကျေးရွာ၏(၄)နှစ်စာ မျော်မှန်းချက်များ (Village visions)	၂၈-၁၂ ၂၀၁၇	ကျေးရွာလူထု အားလုံး	၁၄	၁၆	၃၀	စီးပွားရေးပိုမိုကောင်းမွန်လာရန်၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး ပိုမိုကောင်းမွန်လာ၊ ကျေးရွာစည်းလုံးခြင်း ပိုမိုကောင်းမွန်လာ၊ စားဝတ်နေရေးပိုမိုအဆင်ပြေလာ
၉	ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ (Village Approve Vision)	၂၈-၁၂ ၂၀၁၇	ရွာလူထု အားလုံး	၁၄	၁၆	၃၀	လမ်း(ကတ္တရာ)၊ မီး(လျှပ်စစ်မီး)၊ ခန်းမဆောင်၊ ရေလှောင်ကန်၊ ရေငုတ်/ပိုက်၊ စာသင်ကျောင်း တိုးချဲ့
၁၀	ကျေးရွာဦးစားပေး လုပ်ငန်းစဉ်များ (Village Object Vision)	၂၈-၁၂ ၂၀၁၇	ရွာလူထု အားလုံး	၁၄	၁၆	၃၀	ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အဆင့် သတ်မှတ်ခြင်း၊ တိုင်းတာခြင်း၊ ခန့်မှန်းကုန်ကျငွေ တွက်ချက်ခြင်း၊ အကျိုးခံစားခွင့် ရှိသူလူဦးရေ
၁၁	ကျေးရွာသမိုင်း အကျဉ်းချုပ် (Village History)	၂၈-၁၂ ၂၀၁၇	အမျိုးသမီး/သား၊ လူထုအားလုံး	၁၄	၁၆	၃၀	ကျေးရွာစတင် တည်ထောင်သည့် ခုနှစ်၊ အိမ်ခြေ၊ လူဦးရေ၊ လူမျိုး၊ ဘာသာစသော ကျေးရွာသမိုင်း အချက်အလက် အဆင့်ဆင့်များ ကို ဖော်ထုတ်ခြင်း